

မူဝါဒပေါ်လစီ EGAEB - အင်တာနက်မူဝါဒပေါ်လစီ

Denver အများပြည်သူပိုင်ကျောင်းများသည်ခရိုင်ဒေသအထွေထွေဝန်ဆောင်မှုများတစ်ခုနှင့်တစ်ခုသို့၊ ထို့ပြင်အကြီးမားဆုံးအနေဖြင့်အင်တာနက်သို့ဆက်သွယ်ပေးထားသည့်ကျွမ်းကျင်သူများဖြင့်သာဖြစ်သောဧရိယာကွန်ယက်ဝန်ဆောင်မှုအားထောက်ပံ့ပေးထားသည်။ အင်တာနက်ဝင်ရောက်အသုံးပြုနိုင်မှုသည်ကျောင်းသားနှင့်ဆရာ၊ဆရာမနှစ်ဦးနှစ်ဖက်စလုံးအားအဓိကကျ၍တူထူးခြားသောအရင်းအမြစ်များကမ်းလှမ်းထောက်ပံ့ပေးပေးသည်။ ဤဝန်ဆောင်မှုထောက်ပံ့ပေးခြင်းအတွက်ခရိုင်ဒေသအဖွဲ့အစည်းတိုင်းမှာအရင်းအမြစ်များမျှဝေခြင်း၊ တီထွင်ဆန်းသစ်ခြင်းနှင့်ဆက်သွယ်မှုများအားလွယ်ကူချောမွေ့စေခြင်းဖြင့်ကျောင်းများသို့ပညာရေးဆိုင်ရာအခွင့်အလမ်းများမြှင့်တင်ပေးရန်ဖြစ်ပါသည်။ အင်တာနက်ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိသန်းပေါင်းများစွာသော ကွန်ပျူတာများနှင့်တစ်ဦးတစ်ယောက်စီများအား ဆက်သွယ်ပေးထားသည့်အီလက်ထရောနစ်ကွန်ယက်တစ်ခုဖြစ်ပါသည်။ ၎င်းအားအစိုးရအဖွဲ့အစည်းများနှင့်ဒေသနှင့်ပြည်နယ်ကွန်ယက်များ၏ ရှုပ်ထွေးသောဖွဲ့စည်းမှုအားဖြင့်ဖွဲ့စည်းထားသည်။ ခရိုင်ဒေသအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းဝင်ရောက်အသုံးပြုနိုင်မှုနှစ်မျိုးစလုံးအားထောက်ပံ့ပေးထားသောကွန်ယက်တစ်ခု၏ ချောမွေ့သော စီမံလည်ပတ်မှုသည် အဆုံးသတ်သုံးစွဲသူတစ်ဦးစီ၏မှန်ကန်သောအပြုအမူပေါ်တွင်မူတည်နေပေသည်။

အသုံးပြုသူများသည်ကွန်ယက်ဝင်ရောက်အသုံးပြုနိုင်မှုအားရရှိ ထိန်းသိမ်းရန်အတွက်ဤမူဝါဒပေါ်လစီ၏ လမ်းညွှန်ချက်များအားလိုက်နာရမည်ဖြစ်သည်။ ဤမူဝါဒပေါ်လစီအတွင်းရှိဖော်ပြချက်များမှတစ်စုံတစ်ရာအားချိုးဖောက်ပါကအောက်ပါရလဒ်များထွက်ပေါ်လာနိုင်ပေ သည်-

- * ဝင်ရောက်အသုံးပြုနိုင်မှုအားရပ်ဆိုင်းဖျက်သိမ်းမှု
 - * အနာဂါတ် ဝင်ရောက်အသုံးပြုနိုင်မှုအား ငြင်းပယ်မှု
 - * ဖြစ်နိုင်ခြေရှိသည့် စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူခံရမှု
- အဓိပ္ပာယ်ဖွင့်ဆိုချက်များ-

1. **တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများ** - ဒေသခံ၊ ပြည်နယ် နှင့်/သို့မဟုတ် ဖယ်ဒရယ် ဥပဒေများအား ချိုးဖောက်သည့်လှုပ်ရှားဆောင်ရွက်မှုများ မှန်သမျှပါဝင်သော်လည်းကောင်း၊သတ်မှတ်ထားခြင်းမရှိပေ။
2. **ညစ်ညမ်းသော လှုပ်ရှားဆောင်ရွက်မှုများ** - အများပြည်သူပိုင်နှင့် အများပြည်သူစီမံလည်ပတ်သည့်ဆက်သွယ်ရေးယာဉ်များပေါ်တွင်အသုံးပြုမှုအတွက် ယေဘုယျလက်ခံထားသောလူမှုရေး စံသတ်မှတ်ချက်များအား ချိုးဖောက်သည့်လှုပ်ရှားဆောင်ရွက်မှုများပါဝင်သည်။ ဤတွင်လိင်ပိုင်းဆိုင်ရာအသားပေးကိရိယာစွည်းမှန်သမျှအားပြန်လည်ရယူမှု သို့မဟုတ်ဝင်ရောက်အသုံးပြုမှုပါဝင်ပေသည်။
3. **မသင့်တော်သော အသုံးပြုမှု** - ဤမူဝါဒပေါ်လစီအားချိုးဖောက်မှုအဖြစ်ပြုမူသော လှုပ်ရှားဆောင်ရွက်မှုမှန်သမျှ၊ သို့မဟုတ်စနစ် စီမံအုပ်ချုပ်သူများမှ မသင့်တော်ဟု ယူဆသည့် အပိုဆောင်း လှုပ်ရှားဆောင်ရွက်မှုများ ပါဝင်ပေသည်။
4. **စနစ် စီမံအုပ်ချုပ်သူများ** - ကျောင်း ခရိုင်ဒေသ၏ ဝန်ထမ်းများဖြစ်ပြီး၊ ၎င်းတို့၏ အလုပ်တာဝန်ဆောင်ရွက်ချက်များတွင် ခရိုင်ဒေသ၏ ကွန်ပျူတာ ကွန်ယက်အား ကြီးကြပ်ကွပ်ကဲမှု ပါဝင်ပေသည်။
5. **အန္တရာယ်ရှိသောသတင်းအချက်အလက်များ** - ပျက်ဆီးမှုဖြစ်စေနိုင်သော၊ အန္တရာယ်ရှိသောသို့မဟုတ်ခရိုင်ဒေသ၊ ကြီးမားသောလူမှုအသိုင်းအဝိုင်းသို့ အနှောင့်ယှက်ဖြစ်စေသောသတင်းအချက်အလက်များ။
6. **ပုဂ္ဂိုလ်ရေးရာ လုံခြုံအန္တရာယ်ကင်းရေး အပေးယူဆောင်ရွက်ခြင်းများ** - ၎င်းတို့ကိုယ်တိုင် သို့မဟုတ် အခြားသော ပုဂ္ဂိုလ်များသို့ ဆက်နွယ်နေသည့် ပုဂ္ဂိုလ်ရေးရာဆက်သွယ်လိပ်စာအချက်အလက်များအားဖော်ထုတ်ပြသခြင်း။

ညစ်ညမ်းမှု၊ လိင်အသားပေးများ သို့မဟုတ် အသက်မပြည့်သူများသို့ အန္တရာယ်ဖြစ်စေနိုင်မည့်အခြားသောအရာများစသည်တို့သို့ဝင်ရောက်အသုံးပြုမှုကိုကန့်သတ်ထားခြင်းရန်အတွက်ခရိုင်ဒေသမှစစ်ထုတ်စစ်ဆေးခြင်းကိုထောက်ပံ့ပေးပေသည်။ထိုသို့သောအရာများမည်

သည့်အခါမျှကြုံတွေ့ရမည်မဟုတ်ဟုခရိုင်ဒေသမှအာမခံပေးနိုင်ခြင်းမရှိပေ။ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်တစ်ခုပေါ်တွင်အရာရာတိုင်း အားထိမ်းချုပ်ရန်မှာမူဖြစ်နိုင်ပေ။ ထိုပြင်ပုံမှန်အသုံးပြုသူများပင်လျှင် အငြင်းပွားဖွယ်အရာများအားအလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သို့မဟုတ်ဝင်ရောက်ဖြတ်ကျော်သွားမိနိုင်ပေသည်။ ကျောင်းခရိုင်ဒေသမှလက်ခံယုံကြည်ထားသည်မှာဤကမ္ဘာလုံးဆိုင်ရာကွန်ယက်ပေါ်မှရရှိနိုင်သောတန်ဖိုးရှိသည့်အချက်အလက်များနှင့် အပြန်လှန်ဆက်သွယ်မှုများသည်အသုံးပြုသူများမှခရိုင်ဒေသ၏ပညာရေးဆိုင်ရာပန်တိုင်များဖြင့်တစ်သမတ်တည်းမကျသော အရာများသို့ဝင်ရောက်အသုံးပြုကောင်း အသုံးပြုမှုထက်အလေးချိန်သိသာစွာပင်သာလွန်လိမ့်မည်ဟု ယုံကြည်ထားပေသည်။

ခရိုင်ဒေသကွန်ယက်အားအသုံးပြုမှုသည်အခွင့်ထူးတစ်ခုဖြစ်ပြီး၊ အခွင့်အရေးတစ်ခုမဟုတ်ပေ။ သို့ဖြစ်၍အားလုံးသောအသုံးပြုသူများသည် ထိုကဲ့သို့ပင်တန်ဖိုးထားအသုံးပြုရမည်ဖြစ်သည်။ မသင့်တော်သောအသုံးပြုမှုသည်ဤအခွင့်ထူးအားဖျက်သိမ်းခံရမှုရလဒ် ထွက်ပေါ်လာကောင်းထွက်ပေါ်လာစေနိုင်ပေသည်။ အောက်ဖော်ပြပါ လှုပ်ရှားဆောင်ရွက်မှုများအားအတိအလင်းတားမြစ်ထားပေသည်-

1. တရားမဝင်သို့မဟုတ်ညစ်ညမ်းသည့်လှုပ်ရှားဆောင်ရွက်မှုနှင့်/သို့မဟုတ် မသင့်တော်သောအသုံးပြုမှုမှန်သမျှအတွက်၊ သို့မဟုတ် ၎င်းတို့အား ထောက်ပံ့ပေးမှုအဖြစ် ခရိုင်ဒေသ၏ကွန်ယက်အားအသုံးပြုခြင်း။
2. မသင့်တော်သောခရိုင်ဒေသနှင့်သက်ဆိုင်ခြင်းမရှိသည့်စီးပွားရေး နှင့်/သို့မဟုတ် ရောင်းဝယ်ရေးရည်ရွယ်ချက်မှန်သမျှ၊ ကုန်ပစ္စည်းကြော်ငြာခြင်း၊ သို့မဟုတ်နိုင်ငံရေးဆိုင်ရာ၊ နိုင်ငံရေးမဲဆန္ဒဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုမှန်သမျှအားထောက်ပံ့ပေးမှုအဖြစ်ခရိုင်ဒေသ၏ကွန်ယက်အားအသုံးပြုခြင်း။
3. ကွန်ပျူတာဗိုင်းရစ်မှန်သမျှအားမိတ်ဆက်ပေးခြင်းအပါအဝင် ခရိုင်ဒေသ၏ကွန်ယက်ပေါ်တွင်ဒေတာများထိခိုက်စေရန်၊ ဖျက်ဆီးပစ်ရန်သို့မဟုတ်ပြောင်းလဲပစ်ရန်ကြိုးပမ်းမှုမှန်သမျှပါဝင်သော်လည်းကွန်သတ်ထားခြင်းမရှိသည့်၊ ကွန်ယက်သို့မဟုတ်ကွန်ယက်အရင်းအမြစ်များအားတမင်သက်သက်ဖျက်ဆီးပစ်ခြင်း။
4. ကန့်သတ်တားမြစ်ထားသည့် ဒေတာများသို့ဝင်ရောက်ရန်၊ သို့မဟုတ် အခြားသောအသုံးပြုသူများအတွက်ကွန်ယက်အသုံးပြုမှုအားအနှောင့်ယှက်ပေးရန်ကြိုးစားခြင်း။
5. အခြားသော တစ်ဦးတစ်ယောက် နှင့်/သို့မဟုတ် အုပ်စုလိုက်ထံသို့ ယေဘုယျအားဖြင့် ပြစ်မှုမြောက်သည့်၊ ဂုဏ်သိက္ခာကျစေသည့်၊ ဖော်ကားနှောင့်ယှက်သည့်သို့မဟုတ် ခြိမ်းခြောက်သည့် ဘာသာစကား သို့မဟုတ် ညစ်ညမ်းစကားအသုံးပြုခြင်း။
6. အန္တရာယ်ရှိသည့်သတင်းအချက်အလက်များဖန်တီးခြင်း သို့မဟုတ်ဝင်ရောက်အသုံးပြုခြင်း။
7. ကော်ပီခွင့်များချိုးဖောက်ခြင်း သို့မဟုတ်လိုင်စင်သဘောတူညီချက်များအားစွပ်ဖက်နှောင့်ယှက်ခြင်း။ ဤတွင်ဆော့ဖ်ဝဲ၊ ခရစ်ဒစ်ပေးထားခြင်းမရှိသည့်စာသားအသုံးပြုမှု၊ ဂရပ်ဖစ်ပုံများ၊ ဓာတ်ပုံများ၊ အီလက်ထရောနစ်ဒေတာများ၊ သို့မဟုတ်တစ်ဦးတစ်ယောက် သို့မဟုတ်တည်ရှိမှုများသို့ ၎င်းတို့၏ခွင့်ပြုချက်မပါရှိဘဲ ပုဂ္ဂိုလ်ရေးရာအခွင့်များအားစွပ်ဖက်နှောင့်ယှက်မှု အစရှိသည်တို့ပါဝင်သော်လည်းကန့်သတ်ထားခြင်းမရှိပေ။ ခရိုင်ဒေသကွန်ယက်အားဖြင့် စုဆောင်းရရှိထားသောသတင်းအချက်အလက်မှန်သမျှအားကူးချခြင်းကိုလည်းတားမြစ်ထားပေသည်။ အသုံးပြုသူများသည်ခရိုင်ဒေသ၏ကွန်ယက်ပေါ်တွင်နေရာချထားသော ပစ္စည်းကိရိယာများအား၊ ထိုပစ္စည်းများသည် ကော်ပီခွင့်ဖြင့်အကျုံးဝင်သည့်အခြေအနေမှလွဲ၍၊ ၎င်းတို့အားပိုင်ဆိုင်မှုမရှိပေ။
8. ခွင့်ပြုချက်မရရှိထားသောအသုံးပြုသူများအားခရိုင်ဒေသ၏ ကွန်ယက်သို့ ဝင်ရောက်အသုံးပြုနိုင်မှုကိုထောက်ပံ့ပေးခြင်း။
9. အီလက်ထရောနစ် မေးလ်အကောင့်လျှို့ဝှက်စကားလုံးများအားမူဝေခြင်း၊ သိသာမြင်သာသောနေရာများတွင်လျှို့ဝှက်စကားလုံးများအားထားရှိရရှိစေခြင်း၊ သို့မဟုတ် ကွန်ပျူတာပေါ်တွင် "အကောင့်စာရင်းဖွင့်လှက်" ထားရှိခြင်း။
10. ပုဂ္ဂိုလ်ရေးရာ လုံခြုံအန္တရာယ်ကင်းရေးအား အပေးအယူပြုခြင်း။

11. အင်တာနက်ပေါ်ရှိ မသင့်တော်သောအရာများသို့ အသက်မပြည့်သူများ ဝင်ရောက်နိုင်ရန် အခွင့်ပေးခြင်း။

12. အသက်မပြည့်သူများနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များအား ဖွင့်ဟခြင်း၊ အသုံးပြုခြင်း နှင့် ဖြန့်ဝေခြင်း။

ခရိုင်ဒေသသည်အများအားဖြင့် “ ၂၁ရာစုတွင်ကလေးများအားကာကွယ်ပေးခြင်း အတိတ်ဥပဒေ” (ဤမှစ၍ “အတိတ်ဥပဒေ”ဟုသုံးနှုန်းသွားမည်) ဟုညွှန်းဆိုလေ့ရှိသောဘာရောဒ်ဘန်း ဒေတာတိုးတက်မှုအတိတ်ဥပဒေ၏ ခေါင်းစဉ် (၂) နှင့်အညီလိုက်နာသွားမည်ဖြစ်သည်။ ဤအတိတ်ဥပဒေအရအင်တာနက်အသုံးပြုမှုနှင့် လုံခြုံအန္တရာယ်ကင်းရေးပေါ်တွင်လူထု၏သတိပြုသိရှိလာမှုကန်ပိန်းအားဖန်တီးရန်နှင့်မြင့်တင်ပေးရန်၊ ထို့ပြင်လုံခြုံအန္တရာယ်ကင်းသောအင်တာနက်အသုံးပြုမှုအတွက်မဟာနည်းဗျူဟာများဖွံ့ဖြိုးဆောင်ရွက်ရန်အတွက်ကျောင်းများနှင့်စာကြည့်တိုက်များအား အီး-နန်းထား လျော့ချမှုများလက်ခံရရှိစေရန်လိုအပ်မည်ဖြစ်သည်။

ထို့ပြင်ခရိုင်ဒေသ၏ကျောင်းသားများနှင့်အသုံးပြုသူများအားလူမှုရေးကွန်ယက်ဝက်ဘ်ဆိုဒ်များပေါ်တွင်၊ စကားပြောချက်တင်ခန်းများတွင် အခြားသူများဖြင့်အပြန်အလှန်ဆက်ဆံခြင်း၊ ဆိုက်ဘာအနိုင်ပြုကျင့်ခြင်းဆိုင်ရာသတိပြုသိရှိလာမှု၊ မည်သည့်သင့်တော်သော တုံ့ပြန်မှုများအားမည်သို့ပေးရမည်ကို နားလည်သဘောပေါက်စေခြင်းအစရှိသည်တို့ပါဝင်သော်လည်း ကန့်သတ်ထားခြင်းမရှိပါ။ သင့်တော်သောအွန်လိုင်းဆိုင်ရာအပြုအမူများနှင့် ပတ်သက်၍ပညာပေးသွားမည်ဖြစ်သည်။ သို့ဖြစ်၍အထူးစီမံခန့်ခွဲသူသို့မဟုတ်သူ/သူမ၏တာဝန်ပေးအပ်ခြင်းခံရသည် ယခုသို့မဟုတ်ဤမှစ၍ပြင်ဆင်ခဲ့သည့်အတိတ်ဥပဒေမလိုအပ်သည့်အတိုင်းခရိုင်ဒေသ၏အင်တာ နက်အားအသုံးပြုသည့်ခရိုင်ဒေသဝန်ထမ်းရေးရာ၊ ကျောင်းသားများ၊ ကလေးများနှင့် အခြားအသုံးပြုသူများအတွက်လုံခြုံအန္တရာယ်ကင်းသောအင်တာနက်အသုံးပြုမှုကို မြှင့်တင်ပေးရာတွင် လမ်းညွှန်ချက်၊ လုပ်ငန်းစဉ်များနှင့် မဟာနည်းဗျူဟာများအားအကြမ်းရေးဆွဲ၊ တည်းဖြတ်၊ စစ်ဆေး၊ ဖြန့်ဝေရန် ခရိုင်ဒေသဌာန၊ ကျောင်းနှင့် အစီအစဉ်တစ်ခုစီတွင်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ်အထက်အား ရွေးချယ်ရပေမည်။

ခရိုင်ဒေသ၏ကွန်ယက်ပေါ်တွင် ဆောင်ရွက်သောဆက်သွယ်ရေးများသည်သီးသန့်လျှို့ဝှက်မဟုတ်ပေ။ ကွန်ယက်ကြီးကြပ်ကွပ်ကဲမှုနှင့် ထိန်းသိမ်းမှုအားဆောင်ရွက်လျက်ရှိသည့်ခရိုင်ဒေသဝန်ထမ်းများမှလမ်းညွှန်ချက်များနှင့်အမှာစကားများအားကြည့်ရှုစစ်ဆေး၊ စုံစမ်းမှုပြုကောင်းပြုပေမည်။ဤမူဝါဒပေါ်လစီဖြင့်လိုက်နာမှုရှိကြောင်းသေချာစေရန်အတွက်ခရိုင်ဒေသသည်ကျိုးကြောင်းဆီလျော်သောအကြောင်းအရင်းရှိရှိမရှိရှိသို့လှောင်ထားသောမှတ်တမ်းများအားဝင်ရောက်ရယူနိုင်ပြီးထိုသို့သောအခွင့်အရေးအားထိန်းသိမ်းထားပေသည်။

ကျောင်းခရိုင်ဒေသမှငင်း ကွန်ယက်စနစ်၏ဆောင်ရွက်ချက်များသည်အသေးစိတ်လိုအပ်ချက်များမှန်သမျှဖြင့်ကိုက်ညီလိမ့်မည်ဟုအာမခံဝါရင်တီပေးခြင်းမရှိပေ။ ထို့ပြင်ကွန်ယက်အသုံးပြုမှုအားဖြင့်ရင်ဆိုင်ခံစားရသော ပျက်စီးမှုမှန်သမျှအတွက်လည်းခရိုင်ဒေသမှတာဝန်ယူမည်မဟုတ်ပေ။ ဤတွင်ဒေတာပျောက်ဆုံးမှုများ၊ ပို့ဆောင်ခြင်းမရှိမှုများ၊ မှားယွင်းပို့ဆောင်မှုများ သို့မဟုတ်ဝန်ဆောင်မှုအနှောင့်အယှက်များစသည်တို့ပါဝင်ပေသည်။ ခရိုင်ဒေသ၏ကွန်ယက်အားဖြင့်ရရှိသောအချက်အလက်မှန်သမျှအားအသုံးပြုမှုသည်အသုံးပြုသူတစ်ဦးစီ၏အန္တရာယ်စွန့်စားမှုသာဖြစ်သည်။ ခရိုင်ဒေသမှအင်တာနက်အားဖြင့်ရရှိသောအချက်အလက်များ၏မှန်ကန်မှုသို့မဟုတ် အရည်အသွေးအတွက် တာဝန်ယူမှုမှန်သမျှအားအထူးပြင်းဆိုးထားပေသည်။

မွေးစားကျင့်သုံးမှု - ဇွန်လ ၁၇ရက်၊ ၁၉၉၉
ပြန်လည်စစ်ဆေးမှု - မတ်လ ၂၁ရက်၊ ၂၀၀၂
ပြန်လည်စစ်ဆေးမှု - ဇွန်လ ၂၁ရက်၊ ၂၀၀၂
CROSS REF.: EGAEA - အီလက်ထရောနစ်မေးလ်
မှီငြမ်းကိုးကားချက်- ကလေးများ၏အင်တာနက်ကာကွယ်ရေးအတိတ်ဥပဒေ (Pub.L. 106-554)